

AIA
အသက်အာမခံ

AIA Critical Illness Care

ကင်ဆာရောဂါအပါအဝင် ပြင်းထန်ရောဂါ

၃၉ မျိုး အကာအကွယ်

အစားထိုးမရတဲ့ ဘဝရဲ့ အချိုးအကွေ့တိုင်းအတွက် ကြိုတင်ကာကွယ်ပါ။



ကျွန်တော်တို့ဟာ ရည်မှန်းချက်တွေ မတူညီကြပေမယ့် အိပ်မက်တွေကို
အကောင်အထည်ဖော်ရင်း ဘဝကို အပြည့်အဝ ရှင်သန်ချင်တဲ့ ဆန္ဒကတော့ တူညီကြမှာပါ။
ရုတ်တရက် ကင်ဆာရောဂါ၊ လေဖြတ်ခြင်း နှင့် နှလုံးရောဂါလိုမျိုးပြင်းထန်ရောဂါတွေ
ကြုံတွေ့ခံစားရတဲ့အခါ ကျန်းမာရေးကို ထိခိုက်စေရုံသာမက ငွေကြေးပိုင်းဆိုင်ရာနဲ့
စိတ်ပိုင်းဆိုင်ရာပါ ဝန်ထုပ်ဝန်ပိုးတွေဖြစ်လာပြီး အဟန့်အတားဖြစ်စေပါတယ်။





ပြင်းထန်ရောဂါတွေနဲ့ပတ်သက်ပြီး ဘာကြောင့်စိုးရိမ်သင့်သလဲ?

ဘဝဆိုတာ ခန့်မှန်းရခက်ပါတယ်...

မြန်မာနိုင်ငံရှိ အသက်ဆုံးရှုံးမှုများ၏ ၅၀% ကျော်ဟာ ကင်ဆာရောဂါ၊ လေဖြတ်ခြင်း၊ နှလုံးရပ်ခြင်း၊ အစရှိတဲ့ ပြင်းထန်ရောဂါများကြောင့် ဖြစ်ပါတယ်။

1.

အသက်ဆုံးရှုံးမှုအားလုံး၏ ၂၀%ကိုဖြစ်စေသော နံပါတ် ၁ အဓိကအကြောင်းအရင်းကတော့ လေဖြတ်ခြင်းဖြစ်ပါတယ်။

2.

နှစ်စဉ် ကင်ဆာရောဂါအသစ်ဖြစ်ပွားမှုပေါင်း ၇၇,၀၀၀ ကျော်ကို တွေ့ရှိနေရပါတယ်။

3.

နှလုံးရပ်ခြင်းအတွက် ကုသမှုကုန်ကျစရိတ်မှာ ခန့်မှန်းခြေအားဖြင့် မြန်မာကျပ်ငွေ သိန်း ၁၂၀၀ ဝန်းကျင် ကျသင့်ပါတယ်။

AIA CRITICAL ILLNESS CARE က ပြင်းထန်ရောဂါများကြောင့် ဖြစ်ပေါ်လာနိုင်မယ့် ငွေကြေးအခက်အခဲများကို လျော့ချပေးစေမှာဖြစ်လို့ ကျွန်တော်တို့၏ အိပ်မက်များ၊ အနာဂတ်များနှင့် ချစ်ရသူများကိုပါ ဆက်လက် ဂရုစိုက်နိုင်မှာ ဖြစ်ပါတယ်။

သင့်ဘဝ စိတ်ချမ်းမြေ့စေဖို့ သင့်ကိုယ်သင် ကြိုတင်ကာကွယ်ခြင်းဖြင့် ချစ်လိုက်ပါ။



ပေါ်လစီ၏ အဓိကသတ်မှတ်ချက်များ

အာမခံအမျိုးအစား

ပြင်းထန်ရောဂါကုသမှု အကာအကွယ်

အာမခံထားနိုင်သည့် အသက်အရွယ်

(၃၀) ရက်သားမှ (၆၅) နှစ်အထိ (နောင်ပြည့်မည့်အသက်)

အာမခံထားငွေ

မြန်မာငွေကျပ် (၁၀) သိန်းကျပ်မှစ၍

ပေါ်လစီသက်တမ်း

သီးသန့်အကာအကွယ် (Standalone):

အသက် (၇၀) နှစ် (နောင်ပြည့်မည့်အသက်) အထိ

တွဲဖက်အကာအကွယ် (Rider): အခြေခံပေါ်လစီပြီးဆုံးသည့်ရက်

(သို့မဟုတ်) (၇၀) နှစ် (နောင်ပြည့်မည့်အသက်) အထိ

AIA CRITICAL ILLNESS CARE ကို ဘာကြောင့် ထားရှိဖို့လိုအပ်သလဲ?



ပြင်းထန်ရောဂါ (၃၉) မျိုးအတွက် ပြီးပြည့်စုံသောအကာအကွယ်

ကနဦးအဆင့် ပြင်းထန်ရောဂါ (၁၂) မျိုးနှင့် အကြီးစားအဆင့် ပြင်းထန်ရောဂါ (၂၇) မျိုး - စုစုပေါင်း ပြင်းထန်ရောဂါ (၃၉) မျိုးကို တွဲဖက်အကာအကွယ် သို့မဟုတ် သီးသန့်အကာအကွယ် အနေဖြင့် အာမခံထားရှိနိုင်ပါသည်။



တန်ဖိုးသင့်သော ပြင်းထန်ရောဂါအကာအကွယ်

မိမိတို့၏ အသက်အရွယ်ကိုမူတည်၍ တန်ဖိုးသင့်သော ပရီမီယံကြေးဖြင့်သာ ပြင်းထန်ရောဂါ အကာအကွယ်ကို ရရှိနိုင်ပါသည်။



စိတ်ကြိုက်ဝယ်ယူနိုင်သော ပြင်းထန်ရောဂါအကာအကွယ်

မိမိတို့၏ လိုအပ်ချက်အပေါ်မူတည်၍ အာမခံထားငွေ (၁၀) သိန်းကျပ်မှ စတင်ထားရှိနိုင်သောကြောင့် များပြားလွန်းသော ပြင်းထန်ရောဂါကုသမှု ကုန်ကျစရိတ်များကို စိတ်ပူရန်မလိုတော့ပါ။



ကမ္ဘာတစ်ဝှမ်းအကာအကွယ် ရရှိနိုင်ခြင်း

AIA Critical Illness Care ၏ ကမ္ဘာတစ်ဝှမ်း 24/7 ဝန်ဆောင်မှုကြောင့် ကမ္ဘာမည်သည့်နေရာတွင်မဆို ပြင်းထန်ရောဂါအကာအကွယ်အား ရရှိနိုင်ပါသည်။



အထူးကျန်းမာရေး ဝန်ဆောင်မှုများ

AIA Myanmar ၏ တွဲဖက်ပါတနာများက ထပ်ဆောင်းပေးထားသော အကျိုးခံစားခွင့်များဖြင့် သင့်ကျန်းမာရေးနှင့် ပြင်းထန်ရောဂါ ကုသမှုများကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ပါသည်။



ပြင်းထန်ရောဂါ ဘယ်နှမျိုး အကာအကွယ်ရနိုင်သလဲ?



အဓိက အကျိုးခံစားခွင့်များ



ကြိုတင်ထုတ်ယူနိုင်သော ကနဦး
ပြင်းထန်ရောဂါကုသမှု အကျိုးခံစားခွင့်

အာမခံထားငွေ၏ အများဆုံး ၂၅%

(နှလုံးသွေးကြောချဲ့သည့် ကိစ္စရပ်တွင် အများဆုံး ၁၀% ပေးပါမည်။)

ဤအကျိုးခံစားခွင့်အတွက် ပေးအပ်လိုက်သော ပမာဏကို အကြီးစား ပြင်းထန်ရောဂါကုသမှု အကျိုးခံစားခွင့်မှ နုတ်ယူသွားပါမည်။



အကြီးစား ပြင်းထန်ရောဂါကုသမှု
အကျိုးခံစားခွင့်

အာမခံထားငွေ၏ ၁၀၀%

(ကနဦးအကျိုးခံစားခွင့်များ ပေးလျှော်မှုကို နုတ်ယူပြီးနောက်)



AIA CRITICAL ILLNESS CARE တွင်

မည်ကဲ့သို့သော ပြင်းထန်ရောဂါများ

အကာအကွယ်ရနိုင်သလဲ?

ကနဦး ပြင်းထန်သောရောဂါများ

အကြီးစား ပြင်းထန်သောရောဂါများ



- အခြားနေရာများသို့ ပျံ့နှံ့သွားခြင်း မရှိသေးသည့်ကင်ဆာ

- အကြီးစား ကင်ဆာ



- နှလုံးခုန်နှုန်းထိန်းစက် သို့မဟုတ် နှလုံးနှိုးစက် ထည့်သွင်းခြင်း
- နှလုံးသွေးကြောချဲ့ခြင်း

- ပြင်းထန်မှုကို သတ်မှတ်ထားသည့် - နှလုံးရပ်ခြင်း
- ပြင်းထန်သော နှလုံးကြွက်သားရောဂါ
- နှလုံးအတွင်း နံရံရောင်ခြင်း
- လမ်းကြောင်းလွဲ၍ နှလုံးခွဲစိတ်ကုသခြင်း
- နှလုံးအဆိုရှင် အစားထိုးခြင်း သို့မဟုတ် ပြုပြင်ခြင်း



- ရင်ခေါင်း သို့မဟုတ် ဝမ်းဗိုက်ရှိ နှလုံးသွေးလွှတ်ကြောမကြီးအား ထိုးဖောက်မှု အနည်းဆုံးဖြင့် ခွဲစိတ်ကုသခြင်း
- လည်ပင်းသွေးလွှတ်ကြော ခွဲစိတ်ကုသခြင်း

- ရင်ခေါင်း သို့မဟုတ် ဝမ်းဗိုက်နှလုံးသွေးလွှတ်ကြောမကြီး ခွဲစိတ်ကုသခြင်း



- ဦးနှောက်အတွင်းပိုက်ထည့်ခြင်း
- သွေးကြောတွင်းကုသခြင်း နည်းလမ်းများမှတစ်ဆင့် ဦးနှောက်သွေးကြောဖောင်းမှုကို ခွဲစိတ်ကုသခြင်း
- ပိုင်းရပ်စ်ပိုးကြောင့်ဖြစ်သည့် မပြင်းထန်သော ဦးနှောက်ရောင်ရောဂါ

- သက်သာပျောက်ကင်းခြင်း မရှိသော ရောဂါလက္ခဏာများဖြင့် ထာဝစဉ်အာရုံကြောချို့ယွင်းစေသည့် - လေဖြတ်ခြင်း
- ဘက်တီးရီးယားကြောင့်ဖြစ်သော ဦးနှောက်အမြှေးရောင်ခြင်း
- ပြင်းထန်သော ဦးနှောက်ရောင်ရောဂါ
- ကင်ဆာမဟုတ်သော ဦးနှောက်အကျိတ်
- ဦးနှောက် ခွဲစိတ်ကုသခြင်း



- အဆုတ်အား ခွဲစိတ်ဖယ်ရှားခြင်း

- အဆုတ်ပျက်စီးခြင်း နောက်ပိုင်းအဆင့်
- အဆုတ်သွေးလွှတ်ကြော သွေးတိုးရောဂါ



- အသည်း၏ တစ်စိတ်တစ်ပိုင်းအား ခွဲစိတ်ဖယ်ရှားခြင်း

- အသည်းပျက်စီးခြင်း နောက်ပိုင်းအဆင့်
- ပြင်းထန်အသည်းရောင်ရောဂါ



- ကျောက်ကပ်အား ခွဲစိတ်ဖယ်ရှားခြင်း

- ကျောက်ကပ်ပျက်စီးခြင်း နောက်ပိုင်းအဆင့်
- မျိုးရိုးကြောင့်ဖြစ်သော ကျောက်ကပ်အရည်အိတ်တည်ရောဂါ
- အရေပြားလေးဖက်နာရောဂါနှင့် ကျောက်ကပ်ရောင်ခြင်း



- အူသိမ်အစားထိုးကုသခြင်း

- အရေးကြီးသော ကိုယ်တွင်းအင်္ဂါ/ ရိုးတွင်းခြင်ဆီ အစားထိုးကုသခြင်း



- ပြင်းထန်စွာ မီးလောင်ခြင်း
- သတိမေ့ခြင်း
- ခွေးရူးပြန်ရောဂါ
- ခန္ဓာကိုယ်အနှံ့ဖြစ်သော မေးခိုင်ရောဂါ
- နာတာရှည် နှပ်ကြောဖွဲ့ရောဂါ
- ပိုလီယို အကြောသေရောဂါ
- ရိုးတွင်းခြင်ဆီ ပျက်စီးခြင်းကြောင့်ဖြစ်သော နာတာရှည်သွေးအားနည်းရောဂါ



အလုပ်လုပ်ဆောင်ပုံ

ဆေးလိပ်မသောက်တတ်သူဖြစ်သော ကိုသီဟသည် အသက် (၂၉) နှစ်အရွယ်တွင် AIA Critical Illness Care ကို အာမခံထားငွေ မြန်မာကျပ်ငွေ သိန်း (၁၀၀၀) အကာအကွယ်ဖြင့် ဝယ်ယူခဲ့ပါသည်။

● အသက် (၂၉) နှစ်

ကိုသီဟသည် AIA Critical Illness Care ကို မြန်မာကျပ်ငွေ သိန်း (၁၀၀၀) အကာအကွယ်ဖြင့် ဝယ်ယူခဲ့သည်။

● အသက် (၃၁) နှစ်

တစ်နေ့တွင် သူသည် အဖျားကြီးပြီး ခေါင်းကိုက်ခြင်း ဝေဒနာကို ခံစားရကာ ဆရာဝန်ထံတွင် သွားပြခဲ့ပြီး ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သည့် မပြင်းထန်သော ဦးနှောက်ရောင်ရောဂါ (mild viral encephalitis) ရှိနေကြောင်း သိရှိခဲ့ရပါတယ်။ ကြိုတင်ထုတ်ယူနိုင်သော ကနဦး ပြင်းထန်ရောဂါကုသမှု အကျိုးခံစားခွင့် အဖြစ် အာမခံထားငွေ၏ (၂၅) ရာခိုင်နှုန်း - **မြန်မာကျပ်ငွေ သိန်း (၂၅၀)** ရရှိခဲ့ပါတယ်။

● အသက် (၃၆) နှစ်

ကိုသီဟသည် မမျှော်လင့်ဘဲ ပြင်းထန်သော နှလုံးရပ်ခြင်း (Heart attack - of specified severity) ကို ခံစားခဲ့ရပါသည်။ အကြီးစား ပြင်းထန်ရောဂါကုသမှု အကျိုးခံစားခွင့် အဖြစ် ကျန်ရှိသော အာမခံထားငွေ ၏ (၇၅) ရာခိုင်နှုန်း - **မြန်မာကျပ်ငွေ သိန်း (၇၅၀)** ရရှိခဲ့ပါသည်။

● အသက် (၃၆) နှစ် နောက်ပိုင်းတွင်

AIA Critical Illness Care အာမခံပေါ်လစီ ပြီးဆုံးခဲ့ပါသည်။ ကိုသီဟ နှင့် သူမိသားစုဟာ ပြင်းထန်ရောဂါကုသမှုကုန်ကျစရိတ်များ၏ ငွေကြေးအခက်အခဲ အတွက် စိုးရိမ်စရာမလိုဘဲ ကိုသီဟသည်လည်း စိတ်အေးချမ်းသာစွာဖြင့် အပြည့်အဝ သက်သာကောင်းမွန်သွားပါသည်။



အထူးကျန်မာရေး ဝန်ဆောင်မှုများ

AIA Member များအတွက် မြန်မာနိုင်ငံနှင့် နိုင်ငံရပ်ခြားရှိ ကျွန်ုပ်တို့၏ ကျန်းမာရေး မိတ်ဖက် ဆေးရုံ/ဆေးခန်းများတွင် အထူးနှုန်းထားများ၊ ဝန်ဆောင်မှုများနှင့်အတူ သီးသန့်အကျိုးခံစားခွင့်များကို ရယူပိုင်ဆိုင်နိုင်ပါသည်။

ပြင်းထန်တဲ့ ဆေးကုသမှု အခြေအနေများကြောင့် အရေးကြီးဆုံးဖြတ်ချက်များ ချမှတ်ရမယ့် မည်သည့် အခြေအနေ၊ အချိန်အခါတွင်မဆို သင့်အတွက်လိုအပ်သော ကူညီထောက်ပံ့မှုကို ပေးနိုင်ရန် အသင့်ရှိနေပါတယ်။

AIA ၏ ကျန်းမာရေး
အထူးစောင့်ရှောက်မှု ဝန်ဆောင်မှု

Powered by **Teladoc**
HEALTH

- ✓ ကမ္ဘာ့ထိပ်တန်း အထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးခွင့် ရယူနိုင်ခြင်း။
- ✓ သင်၏ကျန်းမာရေးအခြေအနေကို စိစစ်ခြင်းနှင့် ပြန်လည်သုံးသပ်မှုပေးခြင်း။
- ✓ လက်ရှိရောဂါအခြေအနေအပေါ် မူတည်ပြီး ဆေးဘက်ဆိုင်ရာ အကြံဉာဏ်များပေးခြင်း။
- ✓ ကျန်းမာရေး ကုသမှုအစီအစဉ်တစ်လျှောက် ပံ့ပိုးကူညီခြင်းနှင့် လမ်းညွှန်မှုပေးခြင်း။
- ✓ သင်၏ကျန်းမာရေးအမှုတွဲ မန်နေဂျာအဖြစ် ကျွမ်းကျင်အသိအမှတ်ပြုဆရာဝန် ထားရှိပေးခြင်း။



အမေးများသော မေးခွန်းများ

ပေါ်လစီမဝယ်ယူခင် ကျန်းမာရေးစစ်ဆေးဖို့ လိုအပ်ပါသလား။

ဟုတ်ကဲ့။ ပေါ်လစီ မဝယ်ယူချိန်မှာရှိတဲ့ သင့်ရဲ့ အသက်အရွယ်နဲ့ ရွေးချယ်ထားတဲ့ အာမခံထားငွေအပေါ် မူတည်၍ AIA Myanmar နှင့် ချိတ်ဆက်ထားသော ဆေးရုံဆေးခန်းများမှာ ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ဖို့ လိုအပ်ပါမယ်။

အကယ်၍ ကျွန်ုပ်သည် နှလုံးသွေးကြောချဲ့သည့်ကိစ္စ ရပ်အတွက် အာမခံထားငွေ၏ (၁၀) ရာခိုင်နှုန်းကို တောင်းခံပြီးပါက ကြိုတင်ထုတ်ယူနိုင်သော ကနဦး ပြင်းထန်ရောဂါကုသမှု အကျိုးခံစားခွင့်အောက်တွင် ထပ်မံ၍ အကျိုးခံစားခွင့်ကို တောင်းခံနိုင်ပါသလား။

ဟုတ်ကဲ့။ အကယ်၍ အခြားသော ကနဦး ပြင်းထန်ရောဂါများ အတည်ပြုခံရပါက သို့မဟုတ် ခွဲစိတ်ကုသမှုခံယူရပါက ကြိုတင်ထုတ်ယူနိုင်သော ကနဦး ပြင်းထန်ရောဂါကုသမှု အကျိုးခံစားခွင့်အောက်တွင် အများဆုံး (၂၅) ရာခိုင်နှုန်း ပြည့်သည်အထိ ကျန်ရှိနေသော အာမခံထားငွေ၏ (၁၅) ရာခိုင်နှုန်းကို ထပ်မံတောင်းခံနိုင်ပါသည်။

အသက်ရှင်သန်ရမည့်ကာလဆိုသည်မှာ ဘာလဲ။

အသက်အာမခံထားသူသည် ပြင်းထန်ရောဂါကို ခံစားနေရကြောင်း အတည်ပြုခံရပြီး သို့မဟုတ် ပြင်းထန်ရောဂါ အတွက် အကာအကွယ်ပေးထားသော ခွဲစိတ်ကုသမှုခံယူပြီး အနည်းဆုံး (၇) ရက်အထိ အသက်ရှင်ခဲ့လျှင် စည်းကမ်းသတ်မှတ်ချက်များနှင့် အညီ အကျိုးခံစားခွင့်များကို ရရှိမည်ဖြစ်သည်။

ပရီမီယံနှုန်းထားတွေက နှစ်စဉ်တိုင်းအတွက် တူညီပါသလား။

AIA Critical Illness Care ၏ ပရီမီယံနှုန်းထားများမှာ နှစ်စဉ်တိုင်းအတွက် တူညီနေမည်မဟုတ်ဘဲ မိမိတို့ ရောက်ရှိနေသော အသက်အရွယ်၊ အလုပ်အကိုင်နှင့် ဆေးလိပ်သောက်ခြင်း စသော အကြောင်းအရာအမျိုးမျိုးအပေါ်မူတည်၍ ပြောင်းလဲသွားပါမည်။

AIA Critical Illness Care အာမခံပေါ်လစီအား အကျိုးခံစားခွင့်တောင်းခံရာတွင် စောင့်ဆိုင်းကာလရှိပါသလား။

ဟုတ်ကဲ့။ AIA Critical Illness Care အာမခံပေါ်လစီ အောက်တွင် အကျိုးခံစားခွင့်တောင်းခံရာတွင် ပေါ်လစီထုတ်ပေးရက်စွဲ သို့မဟုတ် ပေါ်လစီအကျိုးဝင်ရက်စွဲ သို့မဟုတ် နောက်ဆုံး ပြန်လည်တည်မြဲသည့်ရက်စွဲ ၎င်းတို့အနက်မှ နောက်အကျဆုံး ရက်စွဲမှ ရက်ပေါင်း (၉၀) အထိကို စောင့်ဆိုင်းကာလအဖြစ် သတ်မှတ်ပါသည်။

AIA Critical Illness Care အာမခံအကာအကွယ်ကို ဘယ်နှနှစ်အထိ ရယူနိုင်သလဲ။

ပရီမီယံကြေးအား ပေးသွင်းနေသ၍ အကာအကွယ်ရရှိမည်ဖြစ်ပြီး သီးသန့်အကာအကွယ် (Standalone) : အသက် (၇၀) နှစ် (နောင်ပြည့်မည့်အသက်) အထိ တွဲဖက်အကာအကွယ် (Rider) : အခြေခံပေါ်လစီပြီးဆုံးသည့်ရက် (သို့မဟုတ်) (၇၀) နှစ် (နောင်ပြည့်မည့်အသက်) အထိ သက်တမ်းတိုးနိုင်ပါသည်။

ဤလက်ကမ်းစာစောင်တွင် AIA Critical Illness Care ၏ အကျဉ်းချုပ်ဖော်ပြချက်သာ ပါရှိပြီး အချက်အလက် အသေးစိတ်များ မပါဝင်ပါ။ AIA Critical Illness Care နဲ့ပတ်သက်၍ ပိုမိုသိရှိလိုပါက အရောင်းဆိုင်ရာ အချက်အလက်များကို တောင်းခံရန် အကြံပြုလိုပါသည်။ ၎င်း၏ အကျိုးခံစားခွင့်များ၊ အကျိုးမဝင်မှုများနှင့် စည်းကမ်းသတ်မှတ်ချက် အသေးစိတ်တို့ကို ပေါ်လစီစာချုပ်တွေကြည့်ရှုနိုင်ပါသည်။

ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်

AIA Myanmar ၏ SHER (သို့) ငွေကြေးအတိုင်ပင်ခံများထံသို့ ဆက်သွယ်ပြီး သိလိုသည်များကို မေးမြန်းနိုင်ပါသည်။ AIA Myanmar သည် သင့်အားကူညီပေးရန် အမြဲကြိုဆိုလျက်ရှိပါသည်။